

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
ရုံးအမှတ်(၅၂)၊နေပြည်တော်

အိတ်ဖွင့်ဈေးနှုန်းလွှာ တင်သွင်းသူများ လိုက်နာရန်စည်းကမ်းချက်များ

၁။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအတွက် နိုင်ငံခြားစက္ကူအဖြူ ဝယ်ယူရန်ရှိပါ၍ ရောင်းချနိုင်သော ဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီနှင့်လုပ်ငန်းရှင်များသည် အိတ်ဖွင့်တင်ဒါများကို (၁၁-၁၁-၂၀၂၀)နေ့ ညနေ(၁၆:၀၀)နာရီ နောက်ဆုံးထားလျက် တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ရုံးအမှတ်(၅၂)၊ နေပြည်တော်သို့ လိပ်မူ၍ ကိုယ်တိုင်လာရောက်ပေးသွင်းရမည့် စက္ကူထုပ်များနှင့် စပ်လျဉ်း၍ စံချိန်စံနှုန်းများကို မိမိတို့တင်သွင်းနိုင်သည့် အစီအစဉ်ဖြင့် တင်သွင်း ရပါမည်။

၂။ အိတ်ဖွင့်ဈေးနှုန်းလွှာတင်သွင်းသူများသည် အောက်ပါစည်းကမ်းများကို လိုက်နာရပါမည်-

(က) နိုင်ငံခြားစက္ကူ(အဖြူ) သက်ဆိုင်သည့် စံချိန်စံနှုန်း၊ အရည်အသွေးများကို ဖော်ပြနိုင်သော ပစ္စည်းနမူနာဖြစ်စေ၊ စာရွက်စာတမ်းများဖြစ်စေ တင်ပြရမည်။ (စက္ကူထုပ်ကုန် အမှတ်တံဆိပ်နှင့် အမှတ်အသားကိုဖော်ပြရမည်။) ထိုင်း/ အင်ဒိုနီးရှား နိုင်ငံထုတ် ဖြစ်ရမည်။ တရုတ်စက္ကူ နှင့် Recycle စက္ကူများနှင့် စံချိန်စံညွှန်း အရည်အသွေး မမီသော စက္ကူများ နှင့် သတ်မှတ် (gsm) မပြည့်သော စက္ကူများဖြစ်ပါက တင်သွင်းသည့် တင်ဒါကို ပယ်မည် ဖြစ်ပါသည်။

(ခ) တင်ဒါ တင်သွင်းရာ၌ တင်ဒါပေးသွင်းမည့် စက္ကူထုပ် အဆိုပြု တန်ဖိုးအပေါ် (၁ %)ကို မိမိလုပ်ကိုင်နိုင်မည့် ငွေပမာဏ၏ တန်ဖိုးအတိုင်း တင်ဒါအတွက် အာမခံစပေါ်ငွေအား စက္ကူထုပ် 70gsm 27"x34" အတွက် P.O တစ်စောင်နှင့် စက္ကူထုပ် 70gsm 24"x34" အတွက် P.O တစ်စောင် သီးခြားစီပေးသွင်းရန်ဖြစ်ပြီး နိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် P.O ဖြင့် ပေးသွင်းရန်နှင့် အိတ်ဖွင့်တင်ဒါ မအောင်မြင်သူများ၏ တင်ဒါအာမခံ စပေါ်ငွေအား တင်ဒါဈေးဆစ်ပြီးပါက ဆောလျင်စွာ ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။ တင်ဒါ ဈေးနှုန်းတင်သွင်းသည့်အခါ P.O မူရင်းနှင့်မိတ္တူတစ်စောင်ကို တင်ဒါနှင့်အတူ ပူးတွဲ တင်ပြရန် ဖြစ်ပါသည်။

(ဂ) ပစ္စည်းများ၏ Price Date ကို တင်ဒါတင်သွင်းသည့်နေ့ အဖြစ်သတ်မှတ်ထားရှိပြီး ရောင်းချသော နိုင်ငံခြားစက္ကူ(အဖြူ)များကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ပါရမီလမ်း၊ ၁၂ရပ်ကွက်၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့သို့ လာရောက် ပေးသွင်း ရမည်ဖြစ်ရာ တင်သွင်းသော အိတ်ဖွင့်ဈေးနှုန်းသည် ရောင်းချ/ဝယ်ယူ စာချုပ် ချုပ်ဆို သော နေ့ရက်မှစ၍ စက္ကူထုပ်များ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ (၁)လအတွင်း အပ်နှံပြီးသည့်နေ့အထိ တည်မြဲစေရမည်။

(ဃ) တင်သွင်းသော အိတ်ဖွင့်ဈေးနှုန်းများသည် နိုင်ငံခြားစက္ကူ(အဖြူ)များနှင့် စပ်လျဉ်းသည့် ပစ္စည်းများ၏ တန်ဖိုးဖြစ်၍ ယင်းတန်ဖိုးအတွက် ကျသင့်ငွေကိုသာ ရောင်းချသူအား ပေးချေမည်ဖြစ်ပြီး အခြားသောစရိတ်စကများကို ရောင်းချသူကသာကျခံရမည်။

- (င) နိုင်ငံခြားစက္ကူ(ထုပ်)များကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ပါရမီလမ်း၊ ၁၂ရပ်ကွက်၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ အခြေခံပညာကျောင်းသုံး စာအုပ်သိုလှောင်ရုံ အနီး၊ ရန်ကုန်မြို့သို့ အရောက်ပေးသွင်းပြီး စည်းကမ်းချက်နှင့်အညီ စက္ကူထုပ် အားလုံး လက်ခံပြီးမှသာ ကျသင့်ငွေများကို ပေးချေမည်ဖြစ်ပါသည်။
- (စ) အိတ်ဖွင့်တင်ဒါ ပုံစံတွင် လိုအပ်သော အချက်အလက်များကို အပြည့်အစုံဖော်ပြရန် အချက်အလက်များရှိပါက ထည့်သွင်းဖော်ပြနိုင်ပါသည်။
- (ဆ) အထက်အပိုဒ်(၂)(က)ပါ စာရွက်စာတမ်းများကို တင်ဒါတင်သွင်းသည့်နေ့တွင် ပေးအပ် ထားရန်ဖြစ်ပြီး နောက်ကျ၍ ပေးပို့ပါက လက်ခံစဉ်းစားမည်မဟုတ်ပါ။
- (ဇ) ရွေးချယ်ခံရသော လုပ်ငန်းရှင်/ကိုယ်စားလှယ်အား မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အကြောင်းကြားမည်ဖြစ်ပြီး သတ်မှတ်သောနေ့တွင် စာချုပ်ချုပ်ရန် လာရောက်ရမည်၊ ပျက်ကွက်ပါက ပစ္စည်းဝယ်ယူရန် သတ်မှတ်ရွေးချယ်ထားခြင်းကို ပယ်ဖျက်ခြင်း ခံရမည်။
- (ဈ) နိုင်ငံခြားစက္ကူ(အဖြူ)ရောင်းချသည့် ပင်မကုမ္ပဏီအရောင်းဌာန(သို့) တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားသော ကုမ္ပဏီသည် နေပြည်တော်၊ ရုံးအမှတ်(၅၂)၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ လိုက်ပါဆောင်ရွက်ပေးနိုင်သူဖြစ်ရမည်။
- (ည) ရွေးချယ်ခံရသော ကုမ္ပဏီသည် နိုင်ငံတော်သို့ အမြတ်ခွန်(၂%)ပေးသွင်းရပါမည်။
- (ဋ) တင်ဒါလျှောက်ထားသော ကုမ္ပဏီတို့တွင် သွင်းကုန်/ထုတ်ကုန်လိုင်စင် (သက်တမ်းရှိ) ရှိရမည်။(ကုမ္ပဏီ မှတ်ပုံတင် မိတ္တူ ပူးတွဲ တင်ပြရမည်။) တင်ဒါ ဖွင့်သည့်ရက်တွင် မူရင်း ယူဆောင် လာရမည်။
- (ဌ) တင်ဒါလျှောက်ထားသူသည် ကုမ္ပဏီ/ဆိုင်၌ တာဝန်ရှိသူ (MEMBER) ဖြစ်ရမည်။ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်လာပါက လာရောက်ဖြေရှင်းနိုင်သူဖြစ်ရမည်။
- (ဍ) တင်ဒါအောင်သော နိုင်ငံခြားစက္ကူ၏ အရည်အသွေးစံနှုန်း (GSM)၊ အရွယ်အစားနှင့် အရောင်များ ပြောင်းလဲမှုမရှိရ။ သတ်မှတ်ချက်နှင့် ပြည့်မီခြင်း မရှိပါက တင်ဒါအဖွဲ့၏ အဆုံးအဖြတ်အတိုင်း လိုက်နာရမည်။ (အဆုံးအဖြတ်အတိုင်း မလိုက်နာပါက တင်ဒါအောင်သော ဈေးနှုန်း၏ နှစ်ဆ ပြန်လျော်ရမည်။)
- (ဎ) တင်ဒါအောင်သော ကုမ္ပဏီသည် တင်ဒါစာချုပ်ချုပ်ဆိုသည့် နေ့မှစ၍ ဌာနမှ သတ်မှတ်သော နေရာများသို့ (၁)လအတွင်း အရောက်ပို့ပေးရမည်။ (ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း)

- (ဏ) တင်ဒါဖွင့်ပြီး အောင်မြင်သည့်ကုမ္ပဏီသည် နောက်တစ်နေ့တွင် ကြိုတင် ငွေပေးချေမှု အာမခံဖြင့် စာချုပ် တန်ဖိုး၏ (၁၀%) ကို P.G အဖြစ် တင်သွင်းရမည်။
- (တ) နောက်ဆုံးစက္ကူထုပ်များ အားလုံးပေးသွင်းပြီးသည့်နေ့တွင် တင်သွင်းထားသော ငွေကို ပြန်လည် ထုတ်ပေးမည် ဖြစ်ပါသည်။
- (ထ) အိတ်ဖွင့်တင်ဒါ ဈေးနှုန်းလွှာစာအိတ်နှင့်အတူ (၁၂-၁၁-၂၀၂၀)နေ့တွင် မိမိတင်သွင်းမည့် စက္ကူထုပ် 27"x34" (၅၀၀)ပါ နှင့် 24"x34" (၅၀၀)ပါ နိုင်ငံခြားစက္ကူ နမူနာ(၂)ထုပ်စီကို တစ်ပါတည်း ယူဆောင်ပါရှိလာရမည်။
- (ဒ) နှစ်ဖက်သဘောတူစာချုပ်ဆိုထားသော စာချုပ်ပါအတိုင်း စက္ကူထုပ်များ အပြည့်အဝပေးသွင်းနိုင်ရန် ပျက်ကွက်ခဲ့ပါလျှင် ယင်းသို့ပေးသွင်းရန် (၁)ရက် ပျက်ကွက်မှု နောက်ကျတိုင်း ပျက်ကွက်ရက်အလိုက် ပေးသွင်းရန် ကျန်သော တန်ဖိုး၏ (၀.၀၁ %)ကို ဒဏ်ကြေးအဖြစ် ပေးသွင်းရမည်။
- (ခ) နောက်ကျခြင်းအတွက် ဒဏ်ကြေးပေးဆောင်သော်လည်း စက္ကူထုပ်များ (၁၀၀%) ပေးသွင်းနိုင်ခြင်းမရှိပါက နောင်နှစ်များတွင် သက်ဆိုင်ရာ ကုမ္ပဏီအမည်၊ လုပ်ငန်းရှင်အမည်တို့ဖြင့် စက္ကူတင်ဒါကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် လုံးဝခွင့်ပြုမည် မဟုတ်ပါ။
- (န) နမူနာတင်သွင်းထားသည့် စက္ကူထုပ်အရည်အသွေးမကိုက်ညီလျှင် လုပ်ငန်းအပ်နှံသူက ပယ်ဖျက်ခြင်း၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီက သတ်မှတ်သော ဒဏ်ကြေးကို ပေးဆောင်စေခြင်းအပြင် တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်။
- (ပ) အဆိုပါ စက္ကူထုပ်များ နောက်ကျမှုအတွက် သတ်မှတ်ထားသည့် နောက်ဆုံးရောက်ရှိ ရမည့်နေ့ ရက်အတွင်းသာဖြစ်ပြီး ယင်းသတ်မှတ်ရက်ထက် ထပ်မံနောက်ကျပါက အစိုးရအဖွဲ့မှ သတ်မှတ်ထားသည့် ဒဏ်ကြေးဖြစ်သော စက္ကူထုပ်တန်ဖိုး၏ (၀.၀၁%) အား နေ့စဉ်ပေးဆောင်ရမည့်အပြင် ယင်းရက်အတွင်း မပေးပို့နိုင်ပါက စက္ကူထုပ်များ အား လက်ခံခြင်းမပြုတော့ဘဲ ပေးသွင်းထားသော P.G(၁၀%)အား ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းယူသွားမည် ဖြစ်ပါသည်။
- (ဖ) လုပ်ငန်းလက်ခံသူသည် စက္ကူထုပ်များအပေါ်တွင် နမူနာတင်သွင်းစဉ်က အရည်အသွေး ဖော်ပြချက်နှင့် ခိုင်လုံ/မှန်ကန်မှုမရှိပါက တင်ဒါတင်သွင်းသည့် ကုမ္ပဏီ/ ပုံနှိပ်တိုက်မှ တင်သွင်းထားရှိသည့် P.G အား နိုင်ငံပိုင်အဖြစ် သိမ်းယူမည့် အပြင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ အနေဖြင့် ၎င်းကုမ္ပဏီ/ပုံနှိပ်တိုက်အား အမည်ပျက်စာရင်း(Black List) သတ်မှတ်ပြီး နောက်နှစ်များတွင် လုပ်ငန်းအပ်နှံခြင်းမပြုရေး ဆောင်ရွက်သွားမည်။

- (ဗ) စာချုပ်ပါအပ်နှံသည့် စက္ကူထုပ်အရေအတွက် အားလုံးကိုသက်ဆိုင်ရာ သတ်မှတ်နေရာ အားလုံးကို အပြီးအပြတ်ပေးသွင်းပြီးနောက် လုပ်ငန်းအပ်နှံသူက (အရည်အသွေး စစ်ဆေးရေးအဖွဲ့၏ ထောက်ခံချက်အရ) ကျေနပ်လက်ခံနိုင်ပါက အဆိုပါ လုပ်ငန်း အာမခံကြေးငွေကို လုပ်ငန်းလက်ခံသူအား ပြန်လည်ထုတ်ပေးမည်။
- (ဘ) လုပ်ငန်းလက်ခံသူသည် မိမိရယူထားသော လုပ်ငန်းကို အခြားလုပ်ငန်းရှင်သို့ လက်လွှဲ အပ်ခြင်း၊ တဆင့်ဆောင်ရွက်စေခြင်း မပြုလုပ်ရ။ ပြုလုပ်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်။
- (မ) စက္ကူထုပ် (70)gsm 27”x34” စက္ကူအဖြူ (၅၀၀)ပါ တစ်ထုပ်လျှင် အလေးချိန် (20.75)Kg ပါရှိရမည်။ စက္ကူထုပ် (70)gsm 24”x34” စက္ကူအဖြူ (၅၀၀)ပါ တစ်ထုပ်လျှင် အလေးချိန် (18.50)kg ပါရှိရမည်။ အဆိုပါ စက္ကူထုပ်များအား ဖွင့်ဖောက် ရေတွက် ချိန်တွယ်ပြီး စံမမှီသည့် တင်ဒါများကို ဖွင့်ဖောက်ခြင်း ပြုမည်မဟုတ်ပါ။
- (ဃ) တင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
- (ရ) အကြောင်းတစ်စုံတစ်ရာကြောင့် တင်ဒါ ခေါ်ယူခြင်းကို ပယ်ဖျက်နိုင်သည်။
- (လ) စည်းကမ်းချက်များနှင့်မညီညွတ်သော အိတ်ဖွင့်ဈေးနှုန်းလွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
ရုံးအမှတ်(၅၂)၊နေပြည်တော်